

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI


W/II/7/DOKBUD

=PRATITI SAMUTPADA=

23/84-83
panjang : 23 Cm. Lebar : 3,5 Cm.
Jumlah lembar : 17 lembar
asal : Griya Pekarangan, Budakeling,

1
A

Handwritten text in Balinese script on a palm leaf manuscript fragment.




PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali



Handwritten text on a palm leaf strip, likely a form of Balinese script. The text is arranged in two columns. The left column starts with a character that matches the one on the label '1 B'. The right column starts with a character that matches the one on the label '2 A'.




Handwritten text on a palm leaf strip, continuing the script from the strip above. The text is arranged in two columns. The left column starts with a character that matches the one on the label '2 A'. The right column starts with a character that matches the one on the label '1 B'.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali



Handwritten Balinese script on a palm leaf. The text is arranged in two columns. On the left side of the leaf, there is a small handwritten character '23' and a small symbol resembling a '3'.




Handwritten Balinese script on a palm leaf. The text is arranged in two columns. On the left side of the leaf, there is a small handwritten character '23' and a small symbol resembling a '3'.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali



Handwritten Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small symbol and the character 'ꦱꦶꦧ' (Siba). The right column contains several lines of text.



Handwritten Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small symbol and the character 'ꦱꦶꦧ' (Siba). The right column contains several lines of text.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali



Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column starts with a large initial character. The right column contains several lines of text.



Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column starts with a large initial character. The right column contains several lines of text.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali



Handwritten Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small symbol resembling a '9' and a '5' above it. The right column begins with a small symbol resembling a '6' and an 'A' above it. The script is finely etched into the surface of the leaf.



Handwritten Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small symbol resembling a '6' and an 'A' above it. The right column begins with a small symbol resembling a '9' and a 'B' above it. The script is finely etched into the surface of the leaf.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

5	6
	B

5

ဝဲတူတူကလိပ်ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ကလိပ်ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ

ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ကလိပ်ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ

2	7
	A

ကလိပ်ပုဏ္ဏား

ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ကလိပ်ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ

ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ကလိပ်ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ
ပုဏ္ဏားတူဝဲတူပုဏ္ဏားတူဝဲ

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

3	7
	B

Handwritten Balinese script on a palm leaf, consisting of two columns of text.

5	8
	A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

8
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, separated by a central hole. The left column begins with a small symbol resembling the letter 'u'.

9
A

Handwritten text on a second palm leaf manuscript strip, also in two columns with a central hole. The script is consistent with the first strip.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၁၂
9
B

မိမိတို့အား နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်
အတွက် နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်
အတွက် နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်
အတွက် နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်

၁၁
10
A

မိမိတို့အား နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်
အတွက် နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်
အတွက် နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်
အတွက် နိမိတ်ပြုစေရန် အတွက် နိမိတ်ပြုစေရန်

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

10
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

11
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၈၈	11
	B

<p>ပိတောက် တော်</p>	<p>ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ</p>	<p>ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ</p>
-------------------------	--	--

၈၉	12
	A

<p>စာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာ</p>	<p>ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ ပျဉ်းစက်ကံစာပျဉ်းစက်ကံစာပျဉ်းစက်ကံစာ</p>
--	--

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

13
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

14
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

178
14
B

၁၅၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
အလောင်းကို ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
ယခု ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
၁၅၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
အလောင်းကို ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
ယခု ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
၁၅၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
အလောင်းကို ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
ယခု ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက

179
15
A

၁၅၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
အလောင်းကို ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
ယခု ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
၁၅၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
အလောင်းကို ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
ယခု ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
၁၅၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
အလောင်းကို ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက
ယခု ဝမ်းနည်းစွာ ကွယ်လွန်တော်မူပါက

PRATITI SAMUTPADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

rtc	16
	B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

rtv	17
	A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PRATITI SAMUTPADA

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

17
17
B



PRATITI SAMUTPADA

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

